



# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia



# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

		၁။ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ	၁။ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ
--	---	---	---

	၇	1
		B

	၂။ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ	၂။ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ ဣန္ဒြေဗိမ္မာ
--	---	---

	၈	2
		A

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

2
B

Handwritten text in Balinese script on the left side of the top palm leaf.

Handwritten text in Balinese script on the right side of the top palm leaf.

3
A

Handwritten text in Balinese script on the left side of the bottom palm leaf.

Handwritten text in Balinese script on the right side of the bottom palm leaf.

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၃

3

B

ဣဒရုဏ်ဇာပိသိန္ဒရိဏ်ပေမာဏိဏိယသန္တတိဗဟု  
ဝိသယာဇ်ပသုဒါဒါဒါယာဏိဏိဗဟုဇာနုဇာနုဇာနု  
ပရဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာ  
ဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနု

ဧတေဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနု  
ဗဟုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနု  
ဗဟုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနု  
ဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနု

၈

4

A

ဣဒရုဏ်ဇာပိသိန္ဒရိဏ်ပေမာဏိဏိယသန္တတိဗဟု  
ဝိသယာဇ်ပသုဒါဒါဒါယာဏိဏိဗဟုဇာနုဇာနုဇာနု  
ပရဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာ  
ဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနု

ဝိသယာဇ်ပသုဒါဒါဒါယာဏိဏိဗဟုဇာနုဇာနုဇာနုဇာနု  
ပရဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာဏှာ  
ဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနု  
ဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနုဇာနု





# GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

6
B

ᮘᮞ᮪ ᮧ᮪᮪ᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ

ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ

7
A

ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ

ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ  
ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞᮞ

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

ဗ	7
	B

ဗုဒ္ဓဗုဒ္ဓကောရိယာဒုပ္ပန္နိမံ ခုဒ္ဓိတိ ခုဒ္ဓိတိ ခုဒ္ဓိတိ ဝေဒနာ  
ယာဗိကောပဏာနာ ခုဒ္ဓိတိ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ  
ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ  
ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ

ဗုဒ္ဓဗုဒ္ဓကောရိယာဒုပ္ပန္နိမံ ခုဒ္ဓိတိ ခုဒ္ဓိတိ ခုဒ္ဓိတိ ဝေဒနာ  
ယာဗိကောပဏာနာ ခုဒ္ဓိတိ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ  
ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ  
ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ

ဗ	8
	A

ဗုဒ္ဓဗုဒ္ဓကောရိယာဒုပ္ပန္နိမံ ခုဒ္ဓိတိ ခုဒ္ဓိတိ ခုဒ္ဓိတိ ဝေဒနာ  
ယာဗိကောပဏာနာ ခုဒ္ဓိတိ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ  
ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ  
ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ

ဗုဒ္ဓဗုဒ္ဓကောရိယာဒုပ္ပန္နိမံ ခုဒ္ဓိတိ ခုဒ္ဓိတိ ခုဒ္ဓိတိ ဝေဒနာ  
ယာဗိကောပဏာနာ ခုဒ္ဓိတိ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ  
ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ  
ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ



# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁

8

B

ပဉ္စမောဓိပုဂ္ဂိုလ်တို့သည် ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်

သို့ ကျင့်စဉ်ကို ပြုစုပေး၍ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်

၁

9

A

စာတော်ကို ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်

ပုဂ္ဂိုလ်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်  
ကိုယ်တော်တို့၏ ဝိညာဉ်တော်ကို ဝိညာဉ်တော်

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

9  
B



Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

10  
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

10  
B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column begins with a small symbol resembling '10'.

11  
A

Handwritten text in Balinese script on a palm leaf. The text is arranged in two columns.



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅

12

B

တံတို

ကျွမ်းကျင်ပြီး နေရာထိုင်ပြီး ပြုစုကြိုက်ရာ အလုပ်များကို ပြုလုပ်  
ရမည်။ အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။

ကျွမ်းကျင်ပြီး နေရာထိုင်ပြီး ပြုစုကြိုက်ရာ အလုပ်များကို ပြုလုပ်  
ရမည်။ အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။

၁၅

13

A

အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။

အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။  
အလုပ်များကို စီစဉ်ပြီး စီစဉ်ရမည့် အလုပ်များကို စီစဉ်ရမည်။

## GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

၅၅

13

B

၁၃၀

ကျော့ဆူၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကိၤပုၤတုၤကိၤကိၤကိၤကိၤကိၤကိၤကိၤ  
ပုၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤ  
ပိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤ

ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ

၅၆

14

A

ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ

ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ  
ကျွၢ်တုၤကွၢ်တုၤကွၢ်တုၤပီၤကျွၢ်တုၤတုၤတုၤ

**GAGURITAN DHARMMAWISESA 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

14  
B

<p>14 B</p> <p>14 B</p>	<p>14 B</p> <p>14 B</p>
---------------------------------	---------------------------------

15  
A

<p>15 A</p> <p>15 A</p>	<p>15 A</p> <p>15 A</p>
---------------------------------	---------------------------------

GAGURITAN DHARMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

15  
B

15B  
...  
...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...  
...

16  
A

16A  
...  
...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...  
...



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

16  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

17  
A

Handwritten Balinese script on a palm leaf, consisting of two columns of text.



### GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ꦏꦱ	18
	B

ස්ව  
 විතර්කයන් අපවුන්ගේ සිරිත පුද්ගල  
 කිසිවක් නොවන බවට පත් වීමට  
 සිදුවූ අපවුන්ගේ සියලුම දේ  
 විතර්කයන් අපවුන්ගේ සිරිත  
 කිසිවක් නොවන බවට පත් වීමට

පුද්ගලයන්ගේ සිරිත පුද්ගල  
 කිසිවක් නොවන බවට පත් වීමට  
 සිදුවූ අපවුන්ගේ සියලුම දේ  
 විතර්කයන් අපවුන්ගේ සිරිත  
 කිසිවක් නොවන බවට පත් වීමට

ꦏꦱ	19
	A

විතර්කයන් අපවුන්ගේ සිරිත  
 පුද්ගලයන්ගේ සිරිත පුද්ගල  
 කිසිවක් නොවන බවට පත් වීමට  
 සිදුවූ අපවුන්ගේ සියලුම දේ  
 විතර්කයන් අපවුන්ගේ සිරිත  
 කිසිවක් නොවන බවට පත් වීමට

විතර්කයන් අපවුන්ගේ සිරිත  
 පුද්ගලයන්ගේ සිරිත පුද්ගල  
 කිසිවක් නොවන බවට පත් වීමට  
 සිදුවූ අපවුන්ගේ සියලුම දේ  
 විතර්කයන් අපවුන්ගේ සිරිත  
 කිසිවක් නොවන බවට පත් වීමට

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

19  
B

...  
 ...  
 ...  
 ...

20  
A

...  
 ...  
 ...  
 ...

**GAGURITAN DHARMMAWISESA 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

20  
B

20  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...  
...  
...

21  
A

...  
...  
...  
...  
...

...  
...  
...  
...  
...  
...  
...  
...

**GAGURITAN DHARMMAWISESA 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

21  
B

...  
...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...  
...

22  
A

...  
...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...  
...







GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

24

24

B

24

Handwritten Balinese script on the left side of the top palm leaf.

Handwritten Balinese script on the right side of the top palm leaf.

25

25

A

Handwritten Balinese script on the left side of the bottom palm leaf.

Handwritten Balinese script on the right side of the bottom palm leaf.



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

26

B

26

၂၆ ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်

၂၆ ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်

27

A

27

၂၇ ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်

၂၇ ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်  
ၵၢၼ်းတၢ်ဂၢၢ်လၢၵၢၼ်းတၢ်

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

27  
B

27  
 ...  
 ...  
 ...  
 ...

28  
A

28  
 ...  
 ...  
 ...  
 ...

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

28

28

B

82

...  
 ...  
 ...

...  
 ...

29

29

A

...  
 ...

...  
 ...



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

30  
B

100  
 180  
 ກຳມະກິດ ທີ່ມີຄວາມສຳຄັນ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ

ກຳມະກິດ ທີ່ມີຄວາມສຳຄັນ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ

31  
A

ກຳມະກິດ ທີ່ມີຄວາມສຳຄັນ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ

ກຳມະກິດ ທີ່ມີຄວາມສຳຄັນ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ  
 ທີ່ຕ້ອງການ ທີ່ຕ້ອງການ ທີ່ຕ້ອງການ

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

31  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

32  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၅

32

A

၃၅

တစ်ခုတည်းကွယ်လွန်ပါကသံသယပူဇော်၍ ဟူ၍လည်းကောင်း  
လဲလှယ်၍ ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း

တစ်ခုတည်းကွယ်လွန်ပါကသံသယပူဇော်၍ ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း

၅၅

33

A

တစ်ခုတည်းကွယ်လွန်ပါကသံသယပူဇော်၍ ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း

တစ်ခုတည်းကွယ်လွန်ပါကသံသယပူဇော်၍ ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း  
ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း ဟူ၍လည်းကောင်း

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၃၃

33

B

၃၃

အသိဉာဏ်ကိုပေးသော သဘောတရားတို့ကို ပေးလိုက်ခြင်းကို  
ပထမအကြိမ်အတွက်ပင် ခံနိုင်စွမ်းမရှိဘဲ အနာမိဒ္ဓိယ  
ကို ဖြစ်ပေါ်စေခြင်းဖြစ်ပြီး ထိုအတွက်ပင် ဤအကြောင်းကို  
အသိဉာဏ်တို့က ပေးသော အသိဉာဏ်တို့ကို ခံနိုင်စွမ်းမရှိဘဲ

ပေးသော အသိဉာဏ်တို့ကို ခံနိုင်စွမ်းမရှိဘဲ အနာမိဒ္ဓိယ  
ကို ဖြစ်ပေါ်စေခြင်းဖြစ်ပြီး ထိုအတွက်ပင် ဤအကြောင်းကို  
အသိဉာဏ်တို့က ပေးသော အသိဉာဏ်တို့ကို ခံနိုင်စွမ်းမရှိဘဲ

၃၄

34

A

ထိုအတွက်ပင် အသိဉာဏ်တို့ကို ခံနိုင်စွမ်းမရှိဘဲ အနာမိဒ္ဓိယ  
ကို ဖြစ်ပေါ်စေခြင်းဖြစ်ပြီး ထိုအတွက်ပင် ဤအကြောင်းကို  
အသိဉာဏ်တို့က ပေးသော အသိဉာဏ်တို့ကို ခံနိုင်စွမ်းမရှိဘဲ

ထိုအတွက်ပင် အသိဉာဏ်တို့ကို ခံနိုင်စွမ်းမရှိဘဲ အနာမိဒ္ဓိယ  
ကို ဖြစ်ပေါ်စေခြင်းဖြစ်ပြီး ထိုအတွက်ပင် ဤအကြောင်းကို  
အသိဉာဏ်တို့က ပေးသော အသိဉာဏ်တို့ကို ခံနိုင်စွမ်းမရှိဘဲ

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅

34

B

၁၅

ပါးတူတူထွက်ကိလ်ကော၊ ခုနကထွက်ကော၊ ခုနကထွက်  
ပထမပွဲကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
ခေတ္တပုဂံကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
ခေတ္တပုဂံကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော

၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော

၁၅

35

B

၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော

၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော၊  
၁၅ကထွက်ကော၊ ခုနကထွက်ကော၊ ခုနကထွက်ကော

**GAGURITAN DHARMMAWISESA 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၅

35

A

၅၅

ဤတရားစာတော်ကို ခေါ်ဝေါ်စာတော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်

ပဏ္ဍိတမဟာနိကာယတော်တော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်

၅၆

36

A

ဤတရားစာတော်ကို ခေါ်ဝေါ်စာတော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်

ဤတရားစာတော်ကို ခေါ်ဝေါ်စာတော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
 တော်တော်တော်တော်တော်တော်တော်တော်တော်တော်

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

36  
B

Handwritten Balinese text on a palm leaf. The text is arranged in two columns, with a small decorative mark on the left side.

37  
A

Handwritten Balinese text on a palm leaf. The text is arranged in two columns, with a small decorative mark on the left side.

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

37  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

38  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.







GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

30 40 B

30

...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...

31 41 A

31

...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...





GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

43  
B

35

...  
...  
...  
...  
...

...  
...  
...  
...  
...

44  
A

38

...  
...  
...  
...  
...

...  
...  
...  
...  
...

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

88 44 B

၁၅  
ပိတောက် ဘုရားရှင်တို့ပဏ္ဍိတ ဤသုတေသနကျမ်းပဒေသာ  
အကျမ်းပဒေသာတို့ပဏ္ဍိတတို့သည် သဒ္ဓါသတ္တဝါတို့အား  
အကျမ်းပဒေသာတို့ကို အကျမ်းပဒေသာတို့အား အကျမ်းပဒေသာ  
တို့အား အကျမ်းပဒေသာတို့အား အကျမ်းပဒေသာတို့အား

ပိတောက် ဘုရားရှင်တို့ပဏ္ဍိတ ဤသုတေသနကျမ်းပဒေသာ  
အကျမ်းပဒေသာတို့ပဏ္ဍိတတို့သည် သဒ္ဓါသတ္တဝါတို့အား  
အကျမ်းပဒေသာတို့ကို အကျမ်းပဒေသာတို့အား အကျမ်းပဒေသာ  
တို့အား အကျမ်းပဒေသာတို့အား အကျမ်းပဒေသာတို့အား

89 45 A

၃၄  
ပဏ္ဍိတတို့သည် အကျမ်းပဒေသာတို့အား အကျမ်းပဒေသာ  
တို့အား အကျမ်းပဒေသာတို့အား အကျမ်းပဒေသာတို့အား

ပဏ္ဍိတတို့သည် အကျမ်းပဒေသာတို့အား အကျမ်းပဒေသာ  
တို့အား အကျမ်းပဒေသာတို့အား အကျမ်းပဒေသာတို့အား



GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

86

46

B

...  
...  
...  
...  
...

...  
...  
...  
...  
...

87

47

A

...  
...  
...  
...  
...

...  
...  
...  
...  
...

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

85 47  
B

38  
 ਤੁਹਾਨਾ ਨਿਯੁਕਤ ਕਰਕੇ ਉਹ ਕੰਮ ਕਰਵਾਇਆ ਜਾਵੇਗਾ  
 ਪੁਰਾਤਨ ਮੰਦਿਰਾਂ ਅਤੇ ਪੁਰਾਣੀ ਸਥਾਨਾਂ ਨੂੰ ਸੁਭਾਲਣ ਲਈ  
 ਸਰਕਾਰ ਨੂੰ ਅਨੁਮੋਦਨ ਪ੍ਰਾਪਤ ਕਰਨ ਦੀ ਸਲਾਹ ਦਿੱਤੀ ਜਾਂਦੀ ਹੈ  
 ਪੁਰਾਣੀ ਸਥਾਨਾਂ ਨੂੰ ਸੁਭਾਲਣ ਲਈ ਸਰਕਾਰ ਨੂੰ ਅਨੁਮੋਦਨ  
 ਪ੍ਰਾਪਤ ਕਰਨ ਦੀ ਸਲਾਹ ਦਿੱਤੀ ਜਾਂਦੀ ਹੈ।

ਤੁਹਾਨਾ ਨਿਯੁਕਤ ਕਰਕੇ ਉਹ ਕੰਮ ਕਰਵਾਇਆ ਜਾਵੇਗਾ  
 ਪੁਰਾਤਨ ਮੰਦਿਰਾਂ ਅਤੇ ਪੁਰਾਣੀ ਸਥਾਨਾਂ ਨੂੰ ਸੁਭਾਲਣ ਲਈ  
 ਸਰਕਾਰ ਨੂੰ ਅਨੁਮੋਦਨ ਪ੍ਰਾਪਤ ਕਰਨ ਦੀ ਸਲਾਹ ਦਿੱਤੀ ਜਾਂਦੀ ਹੈ  
 ਪੁਰਾਣੀ ਸਥਾਨਾਂ ਨੂੰ ਸੁਭਾਲਣ ਲਈ ਸਰਕਾਰ ਨੂੰ ਅਨੁਮੋਦਨ  
 ਪ੍ਰਾਪਤ ਕਰਨ ਦੀ ਸਲਾਹ ਦਿੱਤੀ ਜਾਂਦੀ ਹੈ।

85 48  
A

ਤੁਹਾਨਾ ਨਿਯੁਕਤ ਕਰਕੇ ਉਹ ਕੰਮ ਕਰਵਾਇਆ ਜਾਵੇਗਾ  
 ਪੁਰਾਤਨ ਮੰਦਿਰਾਂ ਅਤੇ ਪੁਰਾਣੀ ਸਥਾਨਾਂ ਨੂੰ ਸੁਭਾਲਣ ਲਈ  
 ਸਰਕਾਰ ਨੂੰ ਅਨੁਮੋਦਨ ਪ੍ਰਾਪਤ ਕਰਨ ਦੀ ਸਲਾਹ ਦਿੱਤੀ ਜਾਂਦੀ ਹੈ  
 ਪੁਰਾਣੀ ਸਥਾਨਾਂ ਨੂੰ ਸੁਭਾਲਣ ਲਈ ਸਰਕਾਰ ਨੂੰ ਅਨੁਮੋਦਨ  
 ਪ੍ਰਾਪਤ ਕਰਨ ਦੀ ਸਲਾਹ ਦਿੱਤੀ ਜਾਂਦੀ ਹੈ।

ਤੁਹਾਨਾ ਨਿਯੁਕਤ ਕਰਕੇ ਉਹ ਕੰਮ ਕਰਵਾਇਆ ਜਾਵੇਗਾ  
 ਪੁਰਾਤਨ ਮੰਦਿਰਾਂ ਅਤੇ ਪੁਰਾਣੀ ਸਥਾਨਾਂ ਨੂੰ ਸੁਭਾਲਣ ਲਈ  
 ਸਰਕਾਰ ਨੂੰ ਅਨੁਮੋਦਨ ਪ੍ਰਾਪਤ ਕਰਨ ਦੀ ਸਲਾਹ ਦਿੱਤੀ ਜਾਂਦੀ ਹੈ  
 ਪੁਰਾਣੀ ਸਥਾਨਾਂ ਨੂੰ ਸੁਭਾਲਣ ਲਈ ਸਰਕਾਰ ਨੂੰ ਅਨੁਮੋਦਨ  
 ਪ੍ਰਾਪਤ ਕਰਨ ਦੀ ਸਲਾਹ ਦਿੱਤੀ ਜਾਂਦੀ ਹੈ।



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

48  
B

၁၁  
 စောပုတံလှူ၍၊ ဟူ၍၊ အသေသေ၊ ပထမိန္ဒာ၊ လှူ၍၊  
 ဟူ၍၊ ဟူ၍၊ ဟူ၍၊ ပြု၍၊ အသေသေ၊ လှူ၍၊ ဟူ၍၊  
 ပြု၍၊ အသေသေ၊ လှူ၍၊ ပြု၍၊ အသေသေ၊ လှူ၍၊  
 ပြု၍၊ အသေသေ၊ လှူ၍၊ ပြု၍၊ အသေသေ၊ လှူ၍၊

အသေသေ၊ လှူ၍၊ ပြု၍၊ အသေသေ၊ လှူ၍၊  
 ပြု၍၊ အသေသေ၊ လှူ၍၊ ပြု၍၊ အသေသေ၊ လှူ၍၊  
 ပြု၍၊ အသေသေ၊ လှူ၍၊ ပြု၍၊ အသေသေ၊ လှူ၍၊

49  
A

သိပါယု၍၊ သိပါယု၍၊ သိပါယု၍၊ သိပါယု၍၊  
 သိပါယု၍၊ သိပါယု၍၊ သိပါယု၍၊ သိပါယု၍၊  
 သိပါယု၍၊ သိပါယု၍၊ သိပါယု၍၊ သိပါယု၍၊

အသေသေ၊ လှူ၍၊ ပြု၍၊ အသေသေ၊ လှူ၍၊  
 ပြု၍၊ အသေသေ၊ လှူ၍၊ ပြု၍၊ အသေသေ၊ လှူ၍၊  
 ပြု၍၊ အသေသေ၊ လှူ၍၊ ပြု၍၊ အသေသေ၊ လှူ၍၊



GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

50  
B

Handwritten text on a palm leaf slip, consisting of two columns of script.

51  
A

Handwritten text on a palm leaf slip, consisting of two columns of script.



GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

52

52

B

၅၅

အစိန်စိန်မာယာလောကံ သမာပတိစာပေတရားတော်အစွယ်  
လောကံသာ ဝ ဟုပု  
ပြစ်စွဲပု  
သာ သမာပတိစာပေတရားတော်အစွယ်

၅၆  
၅၇  
၅၈  
၅၉  
၆၀  
၆၁  
၆၂  
၆၃  
၆၄  
၆၅  
၆၆  
၆၇  
၆၈  
၆၉  
၇၀  
၇၁  
၇၂  
၇၃  
၇၄  
၇၅  
၇၆  
၇၇  
၇၈  
၇၉  
၈၀  
၈၁  
၈၂  
၈၃  
၈၄  
၈၅  
၈၆  
၈၇  
၈၈  
၈၉  
၉၀  
၉၁  
၉၂  
၉၃  
၉၄  
၉၅  
၉၆  
၉၇  
၉၈  
၉၉  
၁၀၀

53

53

A

၅၅  
၅၆  
၅၇  
၅၈  
၅၉  
၆၀  
၆၁  
၆၂  
၆၃  
၆၄  
၆၅  
၆၆  
၆၇  
၆၈  
၆၉  
၇၀  
၇၁  
၇၂  
၇၃  
၇၄  
၇၅  
၇၆  
၇၇  
၇၈  
၇၉  
၈၀  
၈၁  
၈၂  
၈၃  
၈၄  
၈၅  
၈၆  
၈၇  
၈၈  
၈၉  
၉၀  
၉၁  
၉၂  
၉၃  
၉၄  
၉၅  
၉၆  
၉၇  
၉၈  
၉၉  
၁၀၀

၅၅  
၅၆  
၅၇  
၅၈  
၅၉  
၆၀  
၆၁  
၆၂  
၆၃  
၆၄  
၆၅  
၆၆  
၆၇  
၆၈  
၆၉  
၇၀  
၇၁  
၇၂  
၇၃  
၇၄  
၇၅  
၇၆  
၇၇  
၇၈  
၇၉  
၈၀  
၈၁  
၈၂  
၈၃  
၈၄  
၈၅  
၈၆  
၈၇  
၈၈  
၈၉  
၉၀  
၉၁  
၉၂  
၉၃  
၉၄  
၉၅  
၉၆  
၉၇  
၉၈  
၉၉  
၁၀၀

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

53
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

54
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

98

54

B

၇၆

ပဏိပတိတံ ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာ  
 နပုဏ္ဏိပညာပညာပညာပညာပညာပညာပညာပညာ  
 စေတနာပညာပညာပညာပညာပညာပညာပညာပညာ  
 ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာပညာ  
 ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာပညာ

ပဏိပတိတံ ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာ  
 နပုဏ္ဏိပညာပညာပညာပညာပညာပညာပညာပညာ  
 စေတနာပညာပညာပညာပညာပညာပညာပညာပညာ  
 ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာပညာ  
 ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာပညာ

99

55

A

ပဏိပတိတံ ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာ  
 နပုဏ္ဏိပညာပညာပညာပညာပညာပညာပညာပညာ  
 စေတနာပညာပညာပညာပညာပညာပညာပညာပညာ  
 ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာပညာ  
 ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာပညာ

ပဏိပတိတံ ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာ  
 နပုဏ္ဏိပညာပညာပညာပညာပညာပညာပညာပညာ  
 စေတနာပညာပညာပညာပညာပညာပညာပညာပညာ  
 ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာပညာ  
 ဝိသုဒ္ဓိပညာပညာပညာပညာပညာပညာပညာပညာ

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

55

55

B

၅၅

ဝိပဿိတုန္တိ ဗျာဟရိန္တိ ဗျာဟရိ ပဋိပတ္တိ အနတ္တိ ဝိပဿိတု  
လောကီယံ ဗျာဟရိ ဗျာဟရိ ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု

ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု

56

56

A

၅၆

ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု

ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု  
ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု ဝိပဿိတု



# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၆

56

B

တစ်ပါးအမိဂုဏ်သိရှိစေရန်အတွက် ဟိန္ဒူဒဏ်ပညာ  
ပညာရှိအားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ  
ကိုပညာရှိအားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ  
အားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ

မိမိ၏အမိဂုဏ်သိရှိစေရန်အတွက် ဟိန္ဒူဒဏ်ပညာ  
အားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ  
ကိုပညာရှိအားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ  
အားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ

၅၇

57

A

တစ်ပါးအမိဂုဏ်သိရှိစေရန်အတွက် ဟိန္ဒူဒဏ်ပညာ  
အားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ  
ကိုပညာရှိအားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ  
အားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ

တစ်ပါးအမိဂုဏ်သိရှိစေရန်အတွက် ဟိန္ဒူဒဏ်ပညာ  
အားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ  
ကိုပညာရှိအားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ  
အားပေးရန်အတွက် ဟိန္ဒူဒဏ်ပညာ

# GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

95

57

B

၅၀

ဤသောလောကီယသတ္တဝါတို့သည် ယဇ်ဗျာဒိယတို့ကို  
 နှစ်သက်၍ အစွမ်းထက်၍ ဝိသုဒ္ဓိတို့ကို အစွမ်းထက်၍  
 နှစ်သက်၍ အစွမ်းထက်၍ ပစ္စိတိတို့ကို အစွမ်းထက်၍  
 ဝိသုဒ္ဓိတို့ကို အစွမ်းထက်၍ ဝိသုဒ္ဓိတို့ကို အစွမ်းထက်၍

ပိတိတို့ အစွမ်းထက်၍ အစွမ်းထက်၍ အစွမ်းထက်၍ အစွမ်းထက်၍  
 အစွမ်းထက်၍ အစွမ်းထက်၍ အစွမ်းထက်၍ အစွမ်းထက်၍  
 အစွမ်းထက်၍ အစွမ်းထက်၍ အစွမ်းထက်၍ အစွမ်းထက်၍  
 အစွမ်းထက်၍ အစွမ်းထက်၍ အစွမ်းထက်၍ အစွမ်းထက်၍

95

58

A

အာရဟံသာနာမာရံ ဣတိ ဣတိ ဣတိ ဣတိ ဣတိ  
 ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ  
 ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ  
 ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ

အာရဟံသာနာမာရံ ဣတိ ဣတိ ဣတိ ဣတိ ဣတိ  
 ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ  
 ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ  
 ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ ဣတိ



# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

95

59

B

95

හි කපලකාභි ගාභසඤ්චාලගුණි භූමස්සාලකාලකා  
සංඛිස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා

හි කපලකාභි ගාභසඤ්චාලගුණි භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා

60

60

A

හි කපලකාභි ගාභසඤ්චාලගුණි භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා

හි කපලකාභි ගාභසඤ්චාලගුණි භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා  
භූමස්සාලකා භූමස්සාලකා භූමස්සාලකා භූමස්සාලකා



# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali ~ Indonesia

61  
 B

Handwritten text on palm leaf manuscript 61, with a small mark '61' on the left edge.

62  
 A

Handwritten text on palm leaf manuscript 62.







GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

63 64  
B

၆၃

ဤပစ္စည်းတို့သည် ဝိသုဒ္ဓိပညာတော်တို့၏ အကျဉ်းချုပ်အား  
သိရှိစေရန် ရည်ရွယ်၍ ရေးသားတင်ပြထားပါသည်။  
ဤစာတမ်းကို ရှေးဟောင်းသုတေသနအဖွဲ့က ရှာဖွေ  
ရရှိခဲ့ပြီး ဝိသုဒ္ဓိပညာတော်တို့၏ အကျဉ်းချုပ်အား  
သိရှိစေရန် ရည်ရွယ်၍ ရေးသားတင်ပြထားပါသည်။

ကမိဂ္ဂ၊ ကရိယ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊  
ဤစာတမ်းကို ရှေးဟောင်းသုတေသနအဖွဲ့က ရှာဖွေ  
ရရှိခဲ့ပြီး ဝိသုဒ္ဓိပညာတော်တို့၏ အကျဉ်းချုပ်အား  
သိရှိစေရန် ရည်ရွယ်၍ ရေးသားတင်ပြထားပါသည်။

64 65  
A

၆၄

ဤစာတမ်းကို ရှေးဟောင်းသုတေသနအဖွဲ့က ရှာဖွေ  
ရရှိခဲ့ပြီး ဝိသုဒ္ဓိပညာတော်တို့၏ အကျဉ်းချုပ်အား  
သိရှိစေရန် ရည်ရွယ်၍ ရေးသားတင်ပြထားပါသည်။  
ဤစာတမ်းကို ရှေးဟောင်းသုတေသနအဖွဲ့က ရှာဖွေ  
ရရှိခဲ့ပြီး ဝိသုဒ္ဓိပညာတော်တို့၏ အကျဉ်းချုပ်အား  
သိရှိစေရန် ရည်ရွယ်၍ ရေးသားတင်ပြထားပါသည်။

ပဏိ၊ ကရိယ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ၊  
ဤစာတမ်းကို ရှေးဟောင်းသုတေသနအဖွဲ့က ရှာဖွေ  
ရရှိခဲ့ပြီး ဝိသုဒ္ဓိပညာတော်တို့၏ အကျဉ်းချုပ်အား  
သိရှိစေရန် ရည်ရွယ်၍ ရေးသားတင်ပြထားပါသည်။



GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

66

66  
B

66

ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
සභාවතීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී

ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී

67

67  
A

ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී

ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී  
ආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමීආර්යාදිගාමී

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

67  
B

65

සියලු සතුන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
අපගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්

මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්

68  
A

මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්

මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්  
මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්ගේ මහා පුරුෂයන්

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၂၀  
68  
B

၂၀  
ထိုပေသို့ဟိတပရဆို၍ ကံကိယုပ္ပယ ကတ္တုန္တိ ဟုသုတိတော  
တေ ဟိတိ ဟူ၍ န ဝိဇ္ဇိတ ဟု ဝိသုတိတော ဟိတိ ဟူ၍  
တုတိ ဟိတိ ဟူ၍ န ဝိဇ္ဇိတ ဟု ဝိသုတိတော ဟိတိ ဟူ၍  
ဟိတိ ဟူ၍ န ဝိဇ္ဇိတ ဟု ဝိသုတိတော ဟိတိ ဟူ၍

၂၀  
69  
A

၂၀  
ဤသတ္တန္တပေသို့ ဟိတိ ဟူ၍ န ဝိဇ္ဇိတ ဟု ဝိသုတိတော ဟိတိ ဟူ၍  
ဟိတိ ဟူ၍ န ဝိဇ္ဇိတ ဟု ဝိသုတိတော ဟိတိ ဟူ၍  
ဟိတိ ဟူ၍ န ဝိဇ္ဇိတ ဟု ဝိသုတိတော ဟိတိ ဟူ၍  
ဟိတိ ဟူ၍ န ဝိဇ္ဇိတ ဟု ဝိသုတိတော ဟိတိ ဟူ၍

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

	69	<p>69b                  തന്നെയാലുതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതി                  അതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതി                  യതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതി                  തന്നെയാലുതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതി</p>	
--	----	--	--

	70	<p>70a                  തന്നെയാലുതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതി                  അതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതി                  യതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതി                  തന്നെയാലുതിതന്നെയാലുതിതന്നെയാലുതിതന്നെയാലുതി</p>	
--	----	--	--

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

no	70
	B

ဝိသိက္ခာတရားတို့ကို စီစဉ်၍ သဘောတရားကို ဟောပြောပြောပြ၍  
ဗုဒ္ဓဘာသာပစ္စည်းတို့ကို ဖွဲ့စည်းပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်

တရားတို့ကို ဟောပြောပေးအပ်၍ သဘောတရားကို ဟောပြောပြောပြ၍  
ဗုဒ္ဓဘာသာပစ္စည်းတို့ကို ဖွဲ့စည်းပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်

no	71
	A

ဗုဒ္ဓဘာသာပစ္စည်းတို့ကို ဖွဲ့စည်းပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်

ဗုဒ္ဓဘာသာပစ္စည်းတို့ကို ဖွဲ့စည်းပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်  
စွာ ဝိပဿနာတရားကို ဟောပြောပေးအပ်၍ အစဉ်

GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

71  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

72  
A

Handwritten Balinese script on a palm leaf, consisting of two columns of text.



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

72  
B

၈၅

ဤတို့သည် ဣန္ဒြေအား အားကောင်းစွာ ဖြစ်စေရန် အတွက် ဤတို့သည်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်

အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်

73  
A

ဤတို့သည် ဣန္ဒြေအား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်

အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်  
အကျင့်အစား ဝိညာဏ်အား အားကောင်းစွာ ဖြစ်စေရန် အတွက်

# GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

73  
B

...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...

74  
A

...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...



# GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

75
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

76
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

76  
B

Handwritten Balinese script on a palm leaf. The text is arranged in two columns. On the left side, there is a small handwritten mark that appears to be '၁၆'.

77  
A

Handwritten Balinese script on a palm leaf. The text is arranged in two columns.

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

77  
B

Handwritten Balinese script on a palm leaf fragment, starting with a small symbol on the left.

Handwritten Balinese script on a palm leaf fragment.

78  
A

Handwritten Balinese script on a palm leaf fragment.

Handwritten Balinese script on a palm leaf fragment.

# GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

78  
B

Handwritten Balinese script on the left side of the top palm leaf.

Handwritten Balinese script on the right side of the top palm leaf.

79  
A

Handwritten Balinese script on the left side of the bottom palm leaf.

Handwritten Balinese script on the right side of the bottom palm leaf.

GAGURITAN DHARMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

අංක	79
	B

අග්‍රාගාර භාෂා විද්‍යාලයේ සිටින විදුහල්  
මිත්‍රයා වන විදුහල්පති විදුහල්පතිවරයා  
වහුන් වහුන් වහුන් වහුන් වහුන් වහුන්  
දාස වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්

වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්

අංක	80
	A

වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්

වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්  
වහුන් වහුන් වහුන් වහුන් වහුන්



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

80  
B

၁၀

၅၂၀၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

81  
A

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

82  
B

၂၅

ကျွန်တို့အား ညွှန်ကြားရာမှ ဝမ်းသာစေရန် ပြုစုပါရန်  
တောင်းဆိုပါသည်။ နေရာအား ဝမ်းသာစေရန်  
အားပေးပါရန် အားပေးပါရန် အားပေးပါရန်  
အားပေးပါရန် အားပေးပါရန် အားပေးပါရန်

ကျွန်တို့အား ညွှန်ကြားရာမှ ဝမ်းသာစေရန် ပြုစုပါရန်  
တောင်းဆိုပါသည်။ နေရာအား ဝမ်းသာစေရန်  
အားပေးပါရန် အားပေးပါရန် အားပေးပါရန်  
အားပေးပါရန် အားပေးပါရန် အားပေးပါရန်

83  
A

ကျွန်တို့အား ညွှန်ကြားရာမှ ဝမ်းသာစေရန် ပြုစုပါရန်  
တောင်းဆိုပါသည်။ နေရာအား ဝမ်းသာစေရန်  
အားပေးပါရန် အားပေးပါရန် အားပေးပါရန်  
အားပေးပါရန် အားပေးပါရန် အားပေးပါရန်

ကျွန်တို့အား ညွှန်ကြားရာမှ ဝမ်းသာစေရန် ပြုစုပါရန်  
တောင်းဆိုပါသည်။ နေရာအား ဝမ်းသာစေရန်  
အားပေးပါရန် အားပေးပါရန် အားပေးပါရန်  
အားပေးပါရန် အားပေးပါရန် အားပေးပါရန်

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

83  
B

၁၃ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ နေပုဂ္ဂါယုဒ္ဓါယုဇအပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ	ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ
---	--

84  
A

ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ	ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ ဟိန္ဒိယဂါထာအလွန်အပူဗိပုဂ္ဂါယုဒ္ဓါယုဇ
--	--

**GAGURITAN DHARMMAWISESA 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

84
B

၉၁  
စတောနပုရိဗ္ဗိ၊ ခါရိဝိဝါလီပုရိဗ္ဗိ၊ ဝဏ္ဏဗျဒါ  
ဗြဟ္မိ၊ နြာမာန္တုကဗြဟ္မိ၊ ဟိကလိဗဒန္တိယံ။  
ဒိဂ္ဂါဝါတန္တု၊ ဟိပုဂ္ဂါ၊ ဝဏ္ဏဗျဒါ၊ ဟိ  
ဒိဂ္ဂါဝါ၊ ဟိပုဂ္ဂါ၊ ဝဏ္ဏဗျဒါ၊ ဟိ

ဗြဟ္မိ၊ နြာမာန္တုကဗြဟ္မိ၊ ဟိကလိဗ  
ဒန္တိယံ။ ဒိဂ္ဂါဝါတန္တု၊ ဟိပုဂ္ဂါ၊  
ဝဏ္ဏဗျဒါ၊ ဟိဒိဂ္ဂါဝါ၊ ဟိပုဂ္ဂါ၊  
ဝဏ္ဏဗျဒါ၊ ဟိ

85
A

မာရိတန္တု၊ ဝဏ္ဏဗျဒါ၊ ဟိဒိဂ္ဂါဝါ၊  
ဟိပုဂ္ဂါ၊ ဝဏ္ဏဗျဒါ၊ ဟိဒိဂ္ဂါဝါ၊  
ဟိပုဂ္ဂါ၊ ဝဏ္ဏဗျဒါ၊ ဟိဒိဂ္ဂါဝါ၊  
ဟိပုဂ္ဂါ၊ ဝဏ္ဏဗျဒါ၊ ဟိ

မာရိတန္တု၊ ဝဏ္ဏဗျဒါ၊ ဟိဒိဂ္ဂါဝါ၊  
ဟိပုဂ္ဂါ၊ ဝဏ္ဏဗျဒါ၊ ဟိဒိဂ္ဂါဝါ၊  
ဟိပုဂ္ဂါ၊ ဝဏ္ဏဗျဒါ၊ ဟိ

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅

85

B

၁၅

ပြယတ္တမပါသဟိ၊ ခန္တိန္ဒြိယာယုဗ္ဗန္တိ၊ ဂန္ထာရိယာ  
ပုဂ္ဂိကာ၊ ဂန္ထာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာ၊ ဂန္ထာရိယာ  
ဂန္ထာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာ၊ ဂန္ထာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ

ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ

၁၆

86

A

ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ

ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ  
ဂန္ထာရိယာရိယာရိယာရိယာရိယာ၊ ခန္တိန္ဒြိယာရိယာရိယာရိယာ

GAGURITAN DHARMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

86  
B

Handwritten Balinese script on the left side of the palm leaf fragment.

Handwritten Balinese script on the right side of the palm leaf fragment.

87  
A

Handwritten Balinese script on the left side of the palm leaf fragment.

Handwritten Balinese script on the right side of the palm leaf fragment.

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

87  
A  
B

Handwritten Balinese script on a palm leaf, divided into two columns. The first column starts with the character 'p' (ꦥꦶ).

88  
A

Handwritten Balinese script on a palm leaf, divided into two columns.





GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ප්‍රං

89

B

එසේ

සමස්තානං අනුමානං සමස්තානං අනුමානං  
පසු අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං

සමස්තානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං

යං

90

A

පසු අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං

අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං  
අනුමානං අනුමානං අනුමානං

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

№

90

B

၁၀

ပူဇော်တော်မူသောအခါ၌ နေရာတော်၌ နေထိုင်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်

ဖြစ်ပျက်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်

၁၀၀

91

A

အစွဲအမြဲ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်

ဖြစ်ပျက်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်  
အပ်၍ နေထိုင်ရာ၌ အစွဲအမြဲ နေထိုင်အပ်



GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

92  
B

<p>പ്ര          തിന്നിതി മുതിയെഴുത്തു നന്നാ യസയ്യെയാലാതിയാല          നന്നാതിയെഴുത്തു നന്നാ യെഴുതിയതിയാല നന്നാ          നന്നാതിയെഴുത്തു നന്നാ യെഴുതിയതിയാല നന്നാ          യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല</p>	<p>         യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല          നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല          നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല          നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല</p>
--	--

93  
A

<p>         നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല          നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല          നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല          നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല</p>	<p>         നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല          നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല          നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല          നന്നാ യെഴുതിയതിയാല നന്നാ യെഴുതിയതിയാല</p>
--	--

**GAGURITAN DHARMMAWISESA 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

93

93

B

မိဉ္ဇ

မိဉ္ဇတေယျံ ဝပာပိဏိဗျေဝေ ဝေဉ္ဇိ ၇ နေ၇ နွေ နွေ နွေ နွေ နွေ နွေ  
 ပါး ဝါး ဝါး ဝါး ၇ ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ၇ ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး

၇ ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး

94

94

A

အေဒေယျံ ဝပာပိဏိဗျေဝေ ဝေဉ္ဇိ ၇ နေ၇ နွေ နွေ နွေ နွေ နွေ နွေ  
 ပါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး

ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး  
 ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး ဝါး

GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

ය: 94  
B

වි: 3

කන්ධා පඤ්ඤාසිඝ්ණයා වර්ධනා මිනිසුන්ගේ  
සුඛයා සුඛයා වර්ධනා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා

සප්තකච්ඡෙදි පඤ්ඤාසිඝ්ණයා වර්ධනා මිනිසුන්ගේ  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා

යඉ 95  
A

සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා

සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා  
සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා සුඛයා

# GAGURITAN DHARMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

95  
B

Handwritten text on a palm leaf manuscript strip, consisting of two columns of script.

96  
A

Handwritten text on a palm leaf manuscript strip, consisting of two columns of script.




GAGURITAN DHARMMAWISESA 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

Wn 96  
B

Handwritten Balinese text on a palm leaf manuscript strip.

Wn 97  
A



Handwritten Balinese text on a palm leaf manuscript strip.

**GAGURITAN DHARMMAWISESA 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

၁၇

97

B



**GAGURITAN DHARMMAWISESA 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

